

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့



စားသုံးသူဈေးဆနှုန်း
(Consumer Price Index)

နှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(Rate of Inflation)

အ ခြေအနေ
(၂၀၁၇ ခုနှစ် ဇန်နဝါရီလ)

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ

အကြောင်းအရာ။ ၂၀၁၇ခုနှစ် ဇန်နဝါရီလအတွက် တစ်နိုင်ငံလုံး၏ ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေ တင်ပြခြင်း

၁။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် မြို့နယ်(၈၂)မြို့နယ်မှ ဈေးနှုန်းများကို အခြေခံ၍ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် တစ်နိုင်ငံလုံး အတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း (၈၂)မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း (၃၂၆၆၉)ကို စစ်တမ်း ကောက်ယူခဲ့ပါသည်။

၂။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း (၄၃၈)မျိုး ပါဝင်ခဲ့ပါသည်။ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင်ကုန်ပစ္စည်း (၁၀၈)မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား (၁၆၆)မျိုး ရွေးချယ်ထားပြီး၊ ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ်အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲ တွက်ချက်ခဲ့ ပါသည်။ ထို့ပြင် တွက်ချက်မှုကို လက်ရှိကာလ စားသုံးမှုပုံသဏ္ဍာန်အား ထင်ဟပ်စေရေးအတွက် မူလက ကုန်ပစ္စည်းအမျိုးအမည် (၁၅၈)မျိုးမှ ယခုအခါ (၂၇၄)မျိုးသို့ တိုးချဲ့ကောက်ခံ တွက်ချက် ခဲ့ပါသည်။


၃။ ၂၀၁၂ ခုနှစ် အခြေခံနှစ်တွင် အစားအစာအုပ်စုအတွက် သုံးစွဲသည့် အလေးပေး ရာခိုင်နှုန်း မှာ (၅၈.၅၁)% ရှိ၍၊ အစားအစာမဟုတ်သောအုပ်စုအတွက် သုံးစွဲသည့် အလေးပေးရာခိုင်နှုန်းမှာ (၄၁.၄၉)% ရှိပါသည်။

၄။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် (၁၄၄.၇၂)၊ အစားအစာ မဟုတ်သောအုပ်စုအတွက် (၁၁၅.၀၆)နှင့် အုပ်စုအားလုံးအတွက်(၁၃၂.၄၁) ဖြစ်ရာ လွန်ခဲ့သော ဒီဇင်ဘာလ အခြေအနေ (၁၃၂.၃၉) နှင့်နှိုင်းယှဉ်ပါက သိသာစွာပြောင်းလဲမှုမရှိပါ။

၅။ စားသုံးသူဈေးဆနှုန်းကိုလေ့လာပါက အစားအစာအုပ်စု၏ဈေးဆနှုန်းမှာ ယခင်လကထက် ရာခိုင်နှုန်း အနည်းငယ်သာ ပြန်လည်ကျဆင်းလာပါသည်။ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထ၊ မြေပဲဆီ၊ ကြက်သား၊ ငါးအများစု နှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း တွေ့ရပါသည်။


၆။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် အစားအစာမဟုတ်သောအုပ်စု၏ ဈေးဆနှုန်းမှာ (၁၁၅.၀၆) ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၁၄.၈၂ နှင့် နှိုင်းယှဉ်ပါက ၀.၂၁% ပိုမိုလာပါသည်။ ယင်းအုပ်စုတွင်ပါဝင်သော အဝတ်အထည်၊ သွပ်၊ တောသစ်၊ ထင်း၊ မီးသွေး၊ မိမိခံပစ္စည်းများ၊ ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။

၇။ စားသုံးသူဈေးဆနှုန်း ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ယခင်နှစ်အလားတူကာလကထက် (၇.၇၆)% ပိုမိုလာခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အထိ (+၆.၉၇) ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။


(ဒေါက်တာဝါဝါမောင်)
ညွှန်ကြားရေးမှူးချုပ်
Khin A

တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆန့်န်း (Consumer Price Index)

(၂၀၁၇ ခုနှစ် ဇန်နဝါရီလ)



တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြချက်

(၂၀၁၇ ခုနှစ် ဇန်နဝါရီလ)

မာတိကာ

အမှတ် စဉ်	အကြောင်းအရာ	စာမျက် နှာ
၁	စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁
၂	အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း	၁
၃	ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း	၄
၄	၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း	၆
ဇယား ၁	တစ်နိုင်ငံလုံး၏ အုပ်စုအလိုက်စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၈
ဇယား ၂	တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၉
ဇယား ၃	အဓိကကျသောကုန်ပစ္စည်းများ၏ လက်လီဈေးနှုန်းပြောင်းလဲမှုများ (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁၀
ဇယား ၄	တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ် (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁၁

တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းစိစစ်ချက်
(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ)

၁။ စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှုန်း ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၃၂.၄၁ ဖြစ်ရာ လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အခြေအနေ ၁၂၂.၈၈ နှင့်နှိုင်းယှဉ်ပါက ယခင်နှစ်ကထက် ၇.၇၆ % မြင့်တက်လာပါသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆.၉၇% ဖြစ်ပေါ်ခဲ့ရာ လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၇.၀၂% နှင့် နှိုင်းယှဉ်ပါက တိုးနှုန်းမှာ ယခင်လကထက် အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၏ စားသုံးသူဈေးဆနှုန်းကို ယခင်လနှင့်နှိုင်းယှဉ်ပါက သိသာစွာ ပြောင်းလဲမှုမရှိကြောင်းတွေ့ရှိရပါသည်။

ယခုလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းများကို ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်၏ စားသုံးသူဈေးဆနှုန်းမှာ ၁၃.၉၁%ဖြင့် အမြင့်ဆုံး ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရပါသည်။ အလားတူစွာပင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင်လည်းပြောင်းလဲမှုရာခိုင်နှုန်းများခဲ့ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် ခြုံငုံကြည့်လျှင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ယခင်လတွင် ၆.၅၅% ရှိရာမှ ယခုလတွင် ၇.၇၆% ဖြစ်သဖြင့် တိုးနှုန်းအရှိန်မှာ ဆက်လက်မြင့်တက်လာကြောင်း တွေ့ရှိရ ပါသည်။

၂။ အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်း များကို ဇယား(၁) ဖြင့် အုပ်စုအလိုက် အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

(က) အစားအစာအုပ်စုဈေးဆနှုန်းသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၄၄.၇၂ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၃၁.၈၉ ဖြစ်သောကြောင့် ၉.၇၃% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာကျဆင်းလာပါသည်။

- (ခ) ဆေးလိပ်နှင့်အဖျော်ယမကာအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၃၄.၄၀ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၃၁.၉၃ ဖြစ်သောကြောင့် ၁.၈၇% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါက ၁.၅၀% မြင့်တက်လာခဲ့ပါသည်။
- (ဂ) အဝတ်အထည်ဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၁၆.၆၆ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၃.၀၃ ဖြစ်သောကြောင့် ၃.၂၁% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက သိသာစွာပြောင်းလဲမှုမရှိပါ။
- (ဃ) အိမ်လခနှင့်အိမ်ပြင်ခအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၃၄.၉၃ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၂၆.၄၇ ဖြစ်သောကြောင့် ၆.၆၉% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော သစ်၊ သွပ်နှင့် ဘိလပ်မြေ ဈေးနှုန်းများမှာ ယခင်လကထက် အနည်းငယ်မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
- (င) အိမ်အသုံးအဆောင်ပစ္စည်းနှင့်ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၁၃.၅၀ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၂.၀၀ ဖြစ်သောကြောင့် ၁.၃၄% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက သိသာစွာပြောင်းလဲမှုမရှိပါ။
- (စ) ကျန်းမာရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၃၀.၈၄ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၂၆.၈၅ ဖြစ်သောကြောင့် ၃.၁၄% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက(၀.၁၆) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုဈေးဆနှုန်းမြင့်တက်ခဲ့ခြင်းမှာ ရာသီဥတုကြောင့် နှာစေးချောင်းဆိုးသူများလာပြီး၊ အားဆေးနှင့် ဆေးဝါးကုန်ကျစရိတ် ဈေးနှုန်းများ ပိုမိုလာခဲ့၍ ဖြစ်ပါသည်။
- (ဆ) သယ်ယူပို့ဆောင်ရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၉၆.၂၄ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၈၉.၉၃ ဖြစ်သောကြောင့် ၇.၀၂% မြင့်တက်လာပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၃၉% ဆက်လက် မြင့်တက်လာခဲ့ပါသည်။ ယင်းအုပ်စုဈေးဆနှုန်းတွင် ပါဝင်သော ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ၃၂၂၂.၉၆

ကျပ်မှ ၃၃၄၁.၇၇ကျပ်၊ ဒီဇယ်ဆီတစ်ဂါလံလျှင် ၃၁၃၄.၇၅ကျပ် မှ ၃၂၆၇.၈၈ကျပ် သို့လည်းကောင်း၊ သိသာစွာမြင့်တက်လာခဲ့၍ ဖြစ်ပါသည်။

- (ဇ) ဆက်သွယ်ရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၉၃.၆၇ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၉၅.၉၄ ဖြစ်သောကြောင့် ၂.၃၆% ကျဆင်းလာ သော်လည်း လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါကလည်း ရာခိုင်နှုန်းအနည်းငယ်သာ မြင့်တက်လာခဲ့ပါသည်။ ယင်းအုပ်စုတွင်ပါဝင်သော မိုဘိုင်းဖုန်းဈေးနှုန်းများမှာ ဈေးကွက်တွင် Model အသစ်ထွက်ရှိမှု များလာပြီး ပြည်ပတင်သွင်းမှုမှာ နိုဝင်ဘာ လတွင် အမေရိကန်ဒေါ်လာ ၂၅.၈၄(သန်းပေါင်း)ရှိရာမှ ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၆၄.၈၇ (သန်းပေါင်း)တိုးမြှင့် တင်သွင်းမှုတို့ကြောင့် သိသာစွာ မြင့်တက်ခဲ့ခြင်းမရှိပါ။
- (ဈ) အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၀၅.၂၆ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၀၃.၇၅ ဖြစ်သောကြောင့် ၁.၄၆% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် ထူးခြားစွာပြောင်းလဲမှုမရှိပါ။ ဤအုပ်စုတွင် ပါဝင်သော ကွန်ပျူတာများမှာ နိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာခဲ့၍ဖြစ်ပါသည်။
- (ည) ပညာရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၂၂.၂၄ ရှိ၍၊ ယခင် နှစ်၏ ဈေးဆနှုန်းမှာ ၁၁၇.၄၈ ဖြစ်သောကြောင့် ၄.၀၅% မြင့်တက်လာခဲ့ပြီး၊ လွန် ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိပါ။
- (ဋ) ပြင်ပအစားအသောက်အုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၁၁.၁၆ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၀၈.၀၈ ဖြစ်သောကြောင့် ၂.၈၅% မြင့်တက် လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ် မြင့်တက်လာ ခဲ့ပါသည်။ ပြင်ပမှဝယ်ယူစားသောက်သော လက်ဖက်အကြော်စုံ၊ ဒန်ပေါက်၊ လက်ဖက်ရည်နှင့် ကော်ဖီဈေးနှုန်းများ မြင့် တက်လာသောကြောင့်ဖြစ်ပါသည်။
- (ဌ) အထွေထွေကုန်ပစ္စည်းအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၁၉.၉၃ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၃.၇၈ ဖြစ်သောကြောင့် ၅.၄၁% မြင့်တက်လာ

ခဲ့သော်လည်း၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၃၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင် ခေါင်းလျှော်ရည်၊ မိတ်ကပ်နှင့် ရွှေထည်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။

(၃) အစားအစာမဟုတ်သောအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၌ ၁၁၅.၀၆ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၀.၀၉ဖြစ်သောကြောင့် ၄.၅၁% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၂၁% မြင့်တက်လာခဲ့ပါသည်။

၃။ ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲမှု အခြေအနေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

(က) ယခုလတွင်ဖြစ်ပေါ်ခဲ့သော ဆန်(ဧည့်မထ)ဈေးနှုန်းမှာ ယခင်လကထက် ၀.၆၀% ပြန်လည်မြင့်တက်ခဲ့ပါသည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့တို့တွင် ဖြစ်ပေါ်ခဲ့သော ဆန်ဈေးနှုန်းများမှာ ယခင်လကထက် အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဆန်သစ်ပေါ်ချိန်ဖြစ်၍ ဈေးကွက်တွင် ဆန်ဟောင်းများရှားပါးလာ၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးစပါးပေါ်ချိန်ဖြစ်၍ ဆန်ဈေးနှုန်းများမှာ ယခင်လကထက် ကျဆင်းလာပါသည်။

(ခ) စားသုံးဆီအုပ်စုတွင်ပါဝင်သော မြေပဲဆီဈေးနှုန်းမှာ ယခင်လကထက် ကျဆင်းလာသော်လည်း နှမ်းဆီဈေးနှုန်းနှင့် စားအုန်းဆီဈေးနှုန်းမှာ ယခင်လကထက် မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယခုလတွင် ပြည်ပစားအုန်းဆီဈေးနှုန်းမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၉၈.၉၇ ရှိခဲ့ရာမှ ယခုလတွင် အမေရိကန်ဒေါ်လာ ၆၉၈.၂၇ဖြစ်သဖြင့် သိသာစွာပြောင်းလဲမှုမရှိခဲ့သော်လည်း စားအုန်းဆီ စားသုံးမှုပိုမိုများပြားလာသောကြောင့် ဈေးနှုန်းများ မြင့်တက် လာခြင်းဖြစ်ပါသည်။

(ဂ) အသားငါးနှင့်ဥအုပ်စုတွင် ပါဝင်သော အမဲသားနှင့် ဝက်သားဈေးနှုန်းမှလွဲ၍ ကြက်သား၊ ဘဲသား၊ ဆိတ်သား၊ ကြက်ဥ၊ ဘဲဥ၊ ငါးအစုံနှင့် ငါးခြောက်ဈေးနှုန်း၊

ပုစွန်ခြောက်ဈေးနှုန်းများ ကျဆင်းလာခဲ့ပါသည်။ လေလံဈေးနှုန်းများ မြင့်တက်နေ၍ အမဲသားဈေးနှုန်းများမြင့်တက်လာပါသည်။

(ဃ) အချို့ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဆောင်းရာသီဖြစ်ခြင်းကြောင့် သီးနှံအထွက်များလာပြီး ယခင်လကထက် ဈေးနှုန်းများ ကျဆင်းလာပါသည်။ ရေကြီးရေလျှံမှုကြောင့် ဆောင်းခရမ်းချဉ်သီး စိုက်ပျိုးချိန် နောက်ကျခဲ့၍ အထွက်နောက်ကျခဲ့သဖြင့် ယခုလတွင်မူ ခရမ်းချဉ်သီးထွက်ရှိလာပြီး ဈေးကွက်အတွင်းဝင်ရောက်မှုများ လာသောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ သိသာစွာ ကျဆင်းလာပါသည်။ သို့သော် ပဲဈေးနှုန်းများ၊ စားဖိုဆောင်ပစ္စည်းဖြစ်သော အာလူး၊ ငရုတ်သီးခြောက်(အပု)၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများ မြင့်တက်လာပါသည်။ ပဲအသစ်မပေါ်သေး၍ ဈေးကွက်တွင် ပဲဟောင်းများနည်းပါးလာသောကြောင့် ဈေးနှုန်း မြင့်တက် လာခြင်းဖြစ်ပါသည်။

(င) ဆေးလိပ်နှင့်အဖျော်ယမကာအုပ်စုရှိဈေးဆနှုန်းမှာ ယခင်လကထက် သိသိသာသာ မြင့်တက်လာပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤအုပ်စုတွင်ပါဝင်သော ကွမ်းရွက်ဈေးနှုန်းမှာလွန်ခဲ့သောလများအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ကွမ်းခြံအပျက်အစီးများခဲ့သည့်အပြင် ကွမ်းရွက်စိုက်ပျိုးသူများ လျော့နည်းလာခြင်းကြောင့် ဈေးနှုန်းများအဆမတန်မြင့်တက်လာခဲ့၍ဖြစ်ပါသည်။

(စ) ယခုလတွင်ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၅ပဲရည် တစ်ကျပ်သားလျှင် ၈၁၂၃၆၆ ကျပ် ဖြစ်သဖြင့် လွန်ခဲ့သောလကထက် ၀.၃၁%မြင့်တက်ခဲ့ပြီး၊ လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်ပါကလည်း ၁၁.၉၈% မြင့်တက်လျက်ရှိပါသည်။ ကမ္ဘာရွှေဈေးနှုန်းအနေဖြင့် တစ်ထရိုင်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၅၂ ရှိရာမှ ၁၁၉၄၄သို့ မြင့်တက်လာပါသည်။ ကမ္ဘာရွှေဈေးမြင့်တက်လာသကဲ့သို့ အမေရိကန်ဒေါ်လာငွေလဲနှုန်း မြင့်တက်လာသည့်အတွက် မြန်မာ့ရွှေဈေးနှုန်းလိုက်ပါ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။


(ဆ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သော လောင်စာဆီဈေးနှုန်းများတွင် ဒီဇယ်ဆီနှင့် ဓာတ်ဆီဈေးနှုန်းများမှာ ယခင်လကထက် ၃.၅၄% နှင့် ၃.၇၆%

အသီးသီး မြင့်တက်လာပါသည်။ ပြည်ပမှ တင်သွင်းသော လောင်စာဆီဈေးနှုန်းများတွင် ဒီဇယ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၂.၉၃ မှ ၆၅.၁၆ သို့လည်းကောင်း၊ ဓာတ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၄.၄၃ မှ ၆၆.၈၅ သို့လည်းကောင်း မြင့်တက်ခဲ့သောကြောင့် ကုမ္ပဏီဖြန့်သည့်ဈေးနှုန်း မြင့်လာပြီး ပြည်တွင်း လောင်စာဆီ ဈေးနှုန်းများ ဆက်လက်မြင့်တက်လာခြင်း ဖြစ်ပါသည်။ ထို့ပြင် ပွင့်လင်းရာသီဖြစ်၍ ခရီးသွားလာမှုများလာပြီး သုံးစွဲမှုများသောကြောင့် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာပါသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ခြင်းကြောင့် စိုက်ပျိုးမြေပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်းလျော့ကျခြင်း၊ ရေကြီးရေလျှံမှုကြောင့် တံတားများပျက်စီးခြင်း၊ ကားလမ်း၊ ရထားလမ်းများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများကြောင့် ကုန်စည် စီးဆင်းမှု အခက်အခဲဖြစ်ကာ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပို့ဆောင်ဆက်သွယ်ရေးခက်ခဲသည့်အတွက် သယ်ယူပို့ဆောင်စရိတ်မြင့်တက်ခြင်း၊ အမေရိကန်ဒေါ်လာဈေးနှုန်းဆက်လက်မြင့်တက်လာခြင်းကြောင့် သွင်းကုန်ဈေးနှုန်းများ တက်လာခြင်း စသည့် အကြောင်းရင်းများကြောင့် ဈေးနှုန်းအပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။

၄။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း

(က) တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ တစ်နှစ်ပျမ်းမျှ (+)၆.၉၇ ရှိ၍ ဒီဇင်ဘာလအထိ တစ်နှစ်ပျမ်းမျှ (+)၇.၀၂ နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ လျော့နည်းလာပါကြောင်းနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၇.၇၆%ဖြစ်သည့်အတွက် ယခင်လကထက် ၁.၂၁%လျော့နည်းလာ ကြောင်းတွေ့ရှိရပါသည်။



(ခ) တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ပျမ်းမျှ ငွေကြေး ဒုတိယအမြင့်ဆုံး၊ ကယားပြည်နယ်တွင် ၁၀.၅၅% ဖြင့် တတိယအမြင့်ဆုံး အသီးသီး ဖြစ်ပေါ်လျက် ရှိပါသည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ရခိုင်ပြည်နယ်တွင် ၁၃.၉၁% ဖြင့်ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး၊ ချင်းပြည်နယ် တွင် ၂.၄၂%ဖြင့် ပြောင်းလဲ မှု % အနည်းဆုံးဖြစ်ပေါ်ခဲ့ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

**ဇယား(၁) တစ်နိုင်ငံလုံး၏ အုပ်စုအလိုက် စားသုံးသူ ဈေးဆန်းနှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

COICOP Code	အုပ်စုအမည်	အလေးပေးရာ ခိုင်နှုန်း	၂၀၁၆ ခုနှစ်		၂၀၁၇ ခုနှစ်	ယခင်လနှင့် နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း	ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၇ခုနှစ် ဇန်နဝါရီလ အထိ)
			ဇန်နဝါရီလ	ဒီဇင်ဘာလ	ဇန်နဝါရီလ			
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)
	အုပ်စုအားလုံး	၁၀၀.၀၀	၁၂၂.၈၈	၁၃၂.၃၉	၁၃၂.၄၁	၀.၀၂	၇.၇၆	၆.၉၇
၀၀	အစားအစာအုပ်စု	၅၈.၅၁	၁၃၁.၈၉	၁၄၄.၈၅	၁၄၄.၇၂	-၀.၀၉	၉.၇၃	၉.၂၇
၀၂	ဆေးလိပ်နှင့်အဖျော်ယမကာ	၁.၆၅	၁၃၁.၉၃	၁၃၂.၄၂	၁၃၄.၄၀	၁.၅၀	၁.၈၇	၈.၇၁
၀၃	အဝတ်အထည်	၃.၂၃	၁၁၃.၀၃	၁၁၆.၆၇	၁၁၆.၆၆	-၀.၀၁	၃.၂၁	၄.၄၄
၀၄	အိမ်လခနှင့်အိမ်ပြင်ခ	၈.၀၇	၁၂၆.၄၇	၁၃၄.၈၂	၁၃၄.၉၃	၀.၀၈	၆.၆၉	၅.၇၀
၀၅	အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်	၂.၃၄	၁၁၂.၀၀	၁၁၃.၄၇	၁၁၃.၅၀	၀.၀၃	၁.၃၄	၄.၃၀
၀၆	ကျန်းမာရေး	၂.၁၃	၁၂၆.၈၅	၁၃၀.၆၃	၁၃၀.၈၄	၀.၁၆	၃.၁၄	၅.၇၃
၀၇	သယ်ယူပို့ဆောင်ရေး	၁၀.၁၃	၈၉.၉၃	၉၅.၈၇	၉၆.၂၄	၀.၃၉	၇.၀၂	-၃.၄၀
၀၈	ဆက်သွယ်ရေး	၁.၆၂	၉၅.၉၄	၉၃.၆၄	၉၃.၆၇	၀.၀၃	-၂.၃၆	-၁.၂၈
၀၉	အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှု	၁.၀၂	၁၀၃.၇၅	၁၀၅.၂၆	၁၀၅.၂၆	၀.၀၁	၁.၄၆	၂.၃၄
၁၀	ပညာရေး	၂.၁၅	၁၁၇.၄၈	၁၂၂.၂၄	၁၂၂.၂၄	၀.၀၀	၄.၀၅	၃.၅၄
၁၁	ပြင်ပအစားအသောက်	၅.၉၅	၁၀၈.၀၈	၁၁၁.၀၉	၁၁၁.၁၆	၀.၀၇	၂.၈၅	၄.၂၄
၁၂	အထွေထွေကုန်ပစ္စည်း	၃.၂၁	၁၁၃.၇၈	၁၁၉.၅၇	၁၁၉.၉၃	၀.၃၁	၅.၄၁	၇.၃၀
	အစားအစာမဟုတ်သောအုပ်စု	၄၁.၄၉	၁၁၀.၀၉	၁၁၄.၈၂	၁၁၅.၀၆	၀.၂၁	၄.၅၁	၃.၁၉

**ယေး(၂)တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆန္ဒခွန်နှင့်
ငွေကြေးဟောင်းပစ္စည်း
(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀


အမှတ်စဉ်	တိုင်းဒေသကြီး/ပြည်နယ်	အလေးပေးရာခိုင်နှုန်း	၂၀၁၆ ခုနှစ်		၂၀၁၇ ခုနှစ်	ယခင်လနှင့်နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေးဟောင်းပစ္စည်း	ပျမ်းမျှငွေကြေးဟောင်းပစ္စည်း (၂၀၁၆ ခုနှစ် ဇန်နဝါရီလ အထိ)
			ဇန်နဝါရီလ	ဒီဇင်ဘာလ	ဇန်နဝါရီလ			
(၁)	(၂)		(၃)	(၄)	(၅)	(၆)	(၇)	(၈)
၁	ကချင်ပြည်နယ်	၃.၁၄	၁၂၁.၈၂	၁၃၆.၇၉	၁၃၈.၂၆	၁.၀၇	၁၃.၅၀	၆.၄၉
၂	ကယားပြည်နယ်	၀.၅၃	၁၂၉.၉၆	၁၃၅.၇၀	၁၄၀.၂၆	၃.၃၆	၇.၉၂	၁၀.၅၅
၃	ကရင်ပြည်နယ်	၃.၀၂	၁၁၁.၇၅	၁၂၀.၉၃	၁၂၀.၅၆	-၀.၃၁	၇.၈၈	၇.၉၇
၄	ချင်းပြည်နယ်	၀.၉၃	၁၇၄.၀၁	၁၇၇.၆၃	၁၇၈.၂၂	၀.၃၃	၂.၄၂	၁၀.၉၄
၅	စစ်ကိုင်းတိုင်းဒေသကြီး	၁၁.၂၈	၁၂၀.၈၇	၁၃၂.၃၂	၁၃၁.၈၇	-၀.၃၄	၉.၁၀	၅.၀၈
၆	တနင်္သာရီတိုင်းဒေသကြီး	၂.၅၀	၁၁၀.၇၆	၁၁၆.၈၀	၁၁၈.၃၁	၁.၂၉	၆.၈၂	၄.၄၈
၇	ပဲခူးတိုင်းဒေသကြီး	၈.၅၇	၁၂၂.၃၈	၁၃၀.၈၇	၁၂၉.၇၇	-၀.၈၄	၆.၀၄	၆.၇၉
၈	မကွေးတိုင်းဒေသကြီး	၁၀.၇၀	၁၂၃.၄၈	၁၃၄.၃၁	၁၃၄.၂၆	-၀.၀၄	၈.၇၃	၅.၂၃
၉	မန္တလေးတိုင်းဒေသကြီး	၇.၄၃	၁၂၀.၄၃	၁၃၀.၂၀	၁၂၉.၂၇	-၀.၇၂	၇.၃၄	၆.၀၂
၁၀	မွန်ပြည်နယ်	၄.၈၅	၁၁၃.၉၃	၁၂၂.၇၆	၁၂၃.၅၄	၀.၆၃	၈.၄၃	၄.၇၈
၁၁	ရခိုင်ပြည်နယ်	၄.၈၄	၁၃၈.၇၅	၁၅၇.၅၂	၁၅၈.၀၅	၀.၃၄	၁၃.၉၁	၁၄.၀၄
၁၂	ရန်ကုန်တိုင်းဒေသကြီး	၇.၂၁	၁၂၀.၈၇	၁၂၆.၈၀	၁၂၇.၁၃	၀.၂၆	၅.၁၇	၅.၅၇
၁၃	ရှမ်းပြည်နယ်	၉.၇၅	၁၃၀.၀၅	၁၄၁.၅၈	၁၄၁.၁၃	-၀.၃၁	၈.၅၂	၉.၂၆
၁၄	ဧရာဝတီတိုင်းဒေသကြီး	၁၀.၀၇	၁၂၆.၁၀	၁၃၀.၅၄	၁၃၁.၆၈	၀.၈၇	၄.၄၂	၅.၉၉
၁၅	ပြည်ထောင်စုနယ်မြေ	၁.၃၁	၁၁၇.၅၂	၁၂၇.၇၂	၁၂၆.၂၀	-၀.၁၉	၇.၃၈	၉.၀၉
၁၆	ရန်ကုန်မြို့	၁၀.၆၈	၁၂၃.၉၁	၁၃၃.၃၃	၁၃၃.၈၈	၀.၄၂	၈.၀၅	၉.၆၂
၁၇	မန္တလေးမြို့	၂.၅၇	၁၁၁.၉၁	၁၂၀.၈၅	၁၂၀.၁၇	-၀.၅၆	၇.၃၈	၃.၅၉
၁၈	နေပြည်တော်	၀.၆၄	၁၁၇.၈၆	၁၂၃.၆၄	၁၂၂.၅၂	-၀.၉၁	၃.၉၅	၄.၈၉
တစ်နိုင်ငံလုံး		၁၀၀.၀၀	၁၂၂.၈၈	၁၃၂.၃၉	၁၃၂.၄၁	၀.၀၂	၇.၇၆	၆.၉၇

**ယေး(၃)အဓိကကျသောကုန်ပစ္စည်းများ၏လက်လီစျေးနှုန်းပြောင်းလဲမှုများ
(၂၀၁၇ ခုနှစ် ဇန်နဝါရီလ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

အမှတ်စဉ်	ကုန်ပစ္စည်း	အမျိုးအစား	အချိန်အတွယ်	၂၀၁၆ ခုနှစ်	၂၀၁၇ ခုနှစ်	၂၀၁၆ ခုနှစ် ဇန်နဝါရီလ (ကျပ်)	ယခင်လ နှင့်နှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %	ယခင်နှစ် အလားတူလ နှင့်နှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %
				ဒီဇင်ဘာလ (ကျပ်)	ဇန်နဝါရီလ (ကျပ်)			
၁	ဆန်	ဧည့်မထ (၃၅%)	ပြည်	၁၂၇၅.၀၉	၁၂၈၂.၈၀	၁၁၉၆.၈၄	၀.၆၀	၇.၁၈
၂	မြေပဲဆီ	ပြည်တွင်း	ပိဿာ	၅၂၄၆.၈၂	၅၂၃၉.၇၀	၅၀၅၈.၃၃	-၀.၁၄	၃.၅၉
၃	နှမ်းဆီ	ပြည်တွင်း	။	၅၅၇၀.၁၉	၅၅၈၅.၄၀	၄၈၈၆.၈၄	၀.၂၇	၁၄.၂၉
၄	စားအုန်းဆီ	နိုင်ငံခြား	။	၂၁၅၅.၉၁	၂၁၈၁.၂၂	၁၈၄၈.၆၃	၁.၁၇	၁၇.၉၉
၅	ကြက်သား	အကောင်လိုက်	ပိဿာ	၆၈၉၇.၃၂	၆၈၇၂.၉၀	၆၁၈၆.၅၀	-၀.၃၅	၁၁.၁၀
၆	ဝက်သား	ပေါင်သား	။	၈၃၉၁.၈၉	၈၄၁၀.၄၇	၈၂၁၇.၂၉	၀.၂၂	၂.၃၅
၇	အမဲသား	အရိုးလွတ်	။	၁၀၅၁၆.၄၃	၁၀၅၁၄.၀၈	၉၈၆၄.၈၈	-၀.၀၂	၆.၅၈
၈	ဘဲဥ	အလတ်စား	၁၀လုံး	၁၆၂၃.၉၂	၁၆၂၀.၉၁	၁၅၅၃.၄၈	-၀.၁၉	၄.၃၄
၉	ကြက်ဥ	။	။	၁၂၈၂.၂၀	၁၂၅၃.၈၀	၁၂၅၇.၁၀	-၂.၂၁	-၀.၂၆
၁၀	ငါးခူ	အလတ်စားအရွယ်	ပိဿာ	၇၁၅၂.၄၉	၇၀၆၉.၆၁	၆၇၃၃.၀၆	-၀.၁၆	၅.၀၀
၁၁	ငါးရုံ	။	။	၇၅၈၆.၅၃	၇၅၀၃.၆၃	၆၆၉၆.၂၁	-၀.၀၉	၁၂.၀၆
၁၂	ငါးမြစ်ချင်း	။	။	၄၄၁၁.၆၆	၄၃၈၇.၀၀	၄၁၅၂.၇၈	-၀.၅၆	၅.၆၄
၁၃	ပုစွန်ခြောက်	။	။	၂၆၆၄၈.၉၄	၂၆၆၁၄.၈၉	၂၄၉၇၁.၀၆	-၀.၁၃	၆.၅၈
၁၄	ငါးရုံခြောက်	။	။	၂၅၁၉၁.၆၇	၂၅၀၅၂.၇၈	၂၂၈၆၁.၄၀	-၀.၅၅	၉.၅၉
၁၅	ရေကျိုငါးပိ	သုံးဦးစပ်	ပိဿာ	၃၁၄၁.၁၅	၃၁၃၇.၁၇	၃၁၁၃.၇၃	-၀.၁၃	၀.၇၅
၁၆	ခရမ်းချဉ်သီး	။	။	၂၀၂၃.၉၅	၁၅၈၄.၄၅	၅၃၉.၉၄	-၂၁.၇၁	၁၉၃.၄၅
၁၇	ကုလားပဲခြမ်း	။	။	၃၂၇၁.၈၄	၃၄၂၄.၇၇	၂၆၈၆.၉၄	၄.၆၇	၂၇.၄၆
၁၈	အာလူး	အလတ်စားအရွယ်	။	၁၁၁၀.၀၀	၁၂၂၀.၄၀	၁၀၃၈.၇၃	၉.၉၅	၁၇.၄၉
၁၉	ကြက်သွန်ဖြူ	ဥတစ်လုံး	။	၅၄၄၄.၅၃	၅၇၇၈.၁၁	၄၈၂၈.၇၃	၆.၁၃	၁၉.၆၆
၂၀	ကြက်သွန်နီ	ဥကြီး	။	၁၃၆၆.၂၀	၁၅၀၆.၄၀	၁၄၉၂.၉၅	၁၀.၂၆	၀.၉၀
၂၁	လုံချည်	၂/၆၄-ကျားဝတ်	ထည်	၄၅၆၁.၂၅	၄၅၅၄.၅၅	၃၇၉၆.၃၇	-၀.၁၅	၁၉.၉၇
၂၂	သားရေဖိနပ်	အလတ်စား	ရုံ	၅၀၇၇.၀၈	၅၀၁၉.၈၉	၅၁၁၈.၅၉	-၀.၁၃	-၁.၉၃
၂၃	ရွှေထည်ပစ္စည်း	ဘဲရည်	ကျပ်သား	၈၀၉၈၃၆.၅၂	၈၁၂၃၆၅.၈၀	၇၂၅၄၈၅.၄၁	၀.၃၁	၁၁.၉၈
၂၄	ထင်း	။	ပိဿာ	၂၈၉.၅၄	၂၉၀.၀၅	၂၈၄.၇၉	၀.၁၈	၁.၈၅
၂၅	မီးသွေး	။	။	၅၇၆.၁၁	၅၇၈.၇၃	၄၈၀.၆၅	၀.၄၅	၂၀.၄၁
၂၆	ဖယောင်းတိုင်	၃၂-တိုင်	ထုပ်	၃၉၂.၂၁	၃၇၆.၆၂	၄၃၁.၃၁	-၃.၉၈	-၁၂.၆၈
၂၇	ဘတ်စ်ကားခ	မြို့တွင်း	-	၁၀၁၁.၇၁	၁၀၁၀.၀၀	၃၁၉.၀၁	-၀.၁၇	၂၁၆.၆၀
၂၈	ဒီဇယ်ဆီ	။	ဂါလံ	၃၁၃၄.၇၅	၃၂၆၇.၈၈	၂၇၉၄.၆၇	၄.၂၅	၁၆.၉၃
၂၉	ဓာတ်ဆီ	။	ဂါလံ	၃၂၂၂.၉၆	၃၃၄၁.၇၇	၃၀၇၁.၄၄	၃.၆၉	၈.၈၀

ဇယား(၄) တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆန္ဒနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ပုံပြ ကားချပ်



အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

အကြောင်းအရာ	၂၀၁၆ ခုနှစ်												၂၀၁၇ ခုနှစ်
	ဖေဖော်ဝါရီ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်	ဩဂုတ်	စက်တင်ဘာ	အောက်တိုဘာ	နိုဝင်ဘာ	ဒီဇင်ဘာ	ဇန်နဝါရီ	ဇန်နဝါရီ
စားသုံးသူဈေးဆန္ဒနှုန်း	၁၂၂.၉၁	၁၂၃.၃၃	၁၂၆.၀၉	၁၂၇.၄၅	၁၂၈.၈၂	၁၂၉.၈၇	၁၃၀.၁၄	၁၃၀.၀၀	၁၃၀.၄၈	၁၃၁.၆၁	၁၃၂.၃၉	၁၃၂.၄၁	
နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း	၈.၄၃	၈.၃၉	၉.၆၄	၉.၂၇	၉.၂၂	၈.၅၈	၄.၉၁	၃.၈၈	၃.၅၁	၃.၄၇	၆.၅၅	၇.၇၆	
ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း	၉.၈၀	၉.၉၉	၁၀.၂၆	၁၀.၄၇	၁၀.၆၀	၁၀.၅၉	၉.၉၆	၉.၁၆	၈.၂၆	၇.၃၅	၇.၀၂	၆.၉၇	